

# ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



## **A** နေထိုင်ခွင့်စီမံခန့်ခွဲခြင်းစနစ်သစ်၊ နိုင်ငံခြားသားနေထိုင်သူမှတ်တမ်းစနစ် (※ 2012.7.9 မှ စတင်ကျင့်သုံးသည်။)

A နေထိုင်ခွင့်စီမံခန့်ခွဲခြင်းစနစ်သစ်၊ နိုင်ငံခြားသားနေထိုင်သူမှတ်တံတင်စနစ် ထိပ်သို့

### 1-5 သတိပြုရန်အချက်များ

#### (1) အကြောင်းကြားခြင်းဝတ္တရား

နေထိုင်ခွင့်နှင့် သက်ဆိုင်သော အခြေခံအကြောင်းအရာများအား လူဝင်မှုကြီးကြပ်ရေးအရာရှိရုံးထံသို့ အကြောင်းကြားခြင်း မဖြစ်မနေဆောင်ရွက်ရပါမည်။ ဘဏ္ဍာရေးအတွင်း အကြောင်းကြားခြင်းအား ဆောင်ရွက်ရန်ပျက်ကွက် ပါက ရာဇဝတ်မှုကျူးလွန်ရာရောက်ပါသည်။

အလုပ်လုပ်ကိုင်ခွင့်ရှိသော နေထိုင်ခွင့်အမျိုးအစားကို ရရှိထားသူဖြစ်ပါက မိမိလုပ်ကိုင်နေသည့် အလုပ်မှ အလုပ်အသစ်သို့ ပြောင်းမည်ဆိုလျှင် အကြောင်းကြားရမည်ဖြစ်ပြီး၊ ဂျပန်နိုင်ငံသား သို့မဟုတ် ရာသက်ပန်နေထိုင်သူ နှင့် လက်ထပ်ထားသူ၊ အိမ်ထောင်ဘက်၏ နေထိုင်ခွင့်ကို အကြောင်းပြုပြီး မှီခို (သို့) သီးခြားသတ်မှတ်သည့်လှုပ်ရှားမှုဖြင့် နေထိုင်သူသည် ကွာရှင်းသည့်အချိန် သေဆုံးသည့်အချိန်တွင် မပျက်မကွက် အကြောင်းကြားရန် လိုအပ်သည်။ မိမိနေထိုင်သော မြို့နယ်ရုံးများတွင် အကြောင်းကြားရန်လိုအပ်သည်။ [\(5-2 နေရပ်လိပ်စာ နှင့်မသက်ဆိုင်သော အခြားအပြောင်းအလဲများအားအကြောင်းကြားခြင်း ကိုကိုးကားရန်\)](#)

#### (2) အမြဲကိုင်ဆောင်ထားရမည့် ဝတ္တရား

နေထိုင်ခွင့်ကတ်ပြားကို သွားလေရာအမြဲဆောင်ထားရမည့် ဝတ္တရားရှိသည်။ နိုင်ငံကူးလက်မှတ်ကိုင်ထားသည်ပင်ဖြစ်စေ နေထိုင်ခွင့်ကတ်ပြားသည် မိမိကိုယ်နှင့်အတူအမြဲရှိရမည်။ ရဲဝန်ထမ်း နှင့် လူဝင်မှုကြီးကြပ်ရေးဝင်ထမ်းများမှ နေထိုင်ခွင့်ကတ်ပြားကို ပြသရန် တောင်းဆိုခြင်းခံရလျှင် ပြသရမည့် ဝတ္တရားလည်းရှိ၏။ ပြသရန်ငြင်းဆန်ပါက ရာဇဝတ်မှုကျူးလွန်ရာရောက်မည်။

(3) နေထိုင်ခွင့်ကိုရုတ်သိမ်းနိုင်သည့်အကြောင်းအရာများ၊ ပြည်နှင့်ခြင်းခံနိုင်သည့်အကြောင်းအရာများနှင့် အဖြစ်ဒဏ်များ အထက်ပါ (1) နှင့် (2) နှင့် စပ်ဆက်၍ အောက်ပါအတိုင်း နေထိုင်ခွင့်ကို ရုတ်သိမ်းနိုင်သည့်အကြောင်းအရာများ၊ ပြည်နှင့်ခြင်းခံရနိုင်သည့်အကြောင်းအရာများနှင့် အဖြစ်ဒဏ်များကို ပြဌာန်းထားသည်။  
တရားမဝင်အလုပ်လုပ်ကိုင်ခြင်းအားပေးကူညီမှုနှင့်စပ်လျဉ်းပြီး အလုပ်သမားက တရားမဝင်အလုပ်လုပ်ကိုင်နေခြင်းကို အလုပ်ရှင်မှ မသိရှိသော်လည်း ပေါ့လျော့ပျက်ကွက်ခြင်းရှိသည်ဟု ယူဆနိုင်သောကြောင့် အရေးယူခြင်းခံရလိမ့်မည်။

# ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



## **A** နေထိုင်ခွင့်စီမံခန့်ခွဲခြင်းစနစ်သစ်၊ နိုင်ငံခြားသားနေထိုင်သူမှတ်တမ်းစနစ် (※ 2012.7.9 မှ စတင်ကျင့်သုံးသည်။)

A နေထိုင်ခွင့်စီမံခန့်ခွဲခြင်းစနစ်သစ်၊ နိုင်ငံခြားသားနေထိုင်သူမှတ်တံတင်စနစ် ထိပ်သို့

### 【အသစ်ထပ်မံပြဌာန်းလိုက်သည့် နေထိုင်ခွင့်ကိုရုတ်သိမ်းနိုင်သည့်အကြောင်းအရာများ】

- ① မမှန်မကန် နည်းလမ်းများဖြင့် အထူးနေထိုင်ခွင့်ကိုရယူခြင်း
- ② နေထိုင်ခွင့် အမျိုးအစား "ဂျပန်နိုင်ငံသား၏ အိမ်ထောင်ဖက်" "ရာသက်ပန်နေထိုင်သူ၏ အိမ်ထောင်ဖက်" ဖြင့် နေထိုင်သည့် အိမ်ထောင်ဖက်ဖြစ်သူက \*ခိုင်လုံသောအကြောင်းပြချက်မရှိပဲ ၆လထက်ကျော်လွန်၍ အိမ်ထောက်ဖက် အဖြစ် လုပ်ဆောင်ထားခြင်းမရှိဘဲ နေထိုင်ခြင်း။  
\*အိမ်ထောက်ဖက်အဖြစ် မလုပ်ဆောင်နိုင်ခြင်းမှာ ခိုင်လုံသောအကြောင်းပြချက်ရှိသည့် အခြေအနေစသည့် နေထိုင်ခွင့်ကို ရုပ်သိမ်းခြင်း မပြုလုပ်သည့် ဥပမာများကို အောက်ပါ စာမျက်နှာမှာ ဖော်ပြထားသည်။  
[http://www.immi-moj.go.jp/newimmiact\\_1/info/120703\\_01.html](http://www.immi-moj.go.jp/newimmiact_1/info/120703_01.html)
- ③ ခိုင်လုံသောအကြောင်းပြချက်မရှိပဲ နေရပ်လိပ်စာ အကြောင်းမကြားခြင်း နှင့် မမှန်မကန်အကြောင်းကြားခြင်း။  
\*နေရပ်လိပ်စာ အကြောင်းကြားခြင်းမှာ ခိုင်လုံသောအကြောင်းပြချက်ရှိကြောင့် အခြေအနေစသည့် နေထိုင်ခွင့်ကို ရုပ်သိမ်းခြင်း မပြုလုပ်သည့် ဥပမာများကို အောက်ပါ စာမျက်နှာမှာ ဖော်ပြထားသည်။  
[http://www.immi-moj.go.jp/newimmiact\\_1/info/120703\\_02.html](http://www.immi-moj.go.jp/newimmiact_1/info/120703_02.html)
- ④ ဂျပန်နိုင်ငံတွင် လုပ်ဆောင်နိုင်သည့်လှုပ်ရှားမှု ကန့်သတ်ချက်ရှိသည့် နေထိုင်ခွင့် အမျိုးအစား (လူဝင်မှုကြီးကြပ်ရေး ဥပဒေ သီးခြားထုတ်ပြန်ချက် အမှတ်-၁ ပါ နေထိုင်ခွင့် အမျိုးအစား) ဖြင့် နေထိုင်ပါလျက် လက်တွေ့တွင် နေထိုင်ခွင့် အမျိုးအစားနှင့် ကိုက်ညီသည့် လှုပ်ရှားမှုကို မလုပ်ခြင်း၊ ထိုအပြင်၊ အခြားလှုပ်ရှားမှုကို လုပ်ခြင်း သို့မဟုတ် လုပ်ရန်အတွက် နေထိုင်ခြင်း

### 【အသစ်ထပ်မံပြဌာန်းလိုက်သည့် ပြည်နှင်ခြင်းခံရနိုင်သည့်အကြောင်းအရာများ】

- ① နေထိုင်ခွင့်ကတ်ပြားအား အတုပြုလုပ်ခြင်း
- ② မမှန်မကန်သည့်အကြောင်းအရာများအကြောင်းကြားသောကြောင့် အလုပ်နှင့်ထောက်ခံထက် ကြီးမားသော ပြစ်ဒဏ်များ ကျခံခြင်း။  
\*အလုပ်ရှင်သည် ခန့်အပ်သောနိုင်ငံခြားသားအလုပ်သမားများက တရားမဝင်အလုပ်လုပ်ကိုင်နေသည်ကို မသိရှိသော်ငြားလည်း နေထိုင်ခွင့်ရှိမရှိကို သေချာမစစ်ဆေးခြင်းစသည့် ပေါ့လျော့ပျက်ကွက်ခြင်းရှိသည့်အခါ

# ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



## **A** နေထိုင်ခွင့်စီမံခန့်ခွဲခြင်းစနစ်သစ်၊ နိုင်ငံခြားသားနေထိုင်သူမှတ်တမ်းစနစ် (※2012.7.9မှ စတင်ကျင့်သုံးသည်။)

▲ နေထိုင်ခွင့်စီမံခန့်ခွဲခြင်းစနစ်သစ်၊ နိုင်ငံခြားသားနေထိုင်သူမှတ်တံတင်စနစ် ထိပ်သို့

အလုပ်ရှင်သည် အရေးယူခြင်းခံရနိုင်သည်။

အလုပ်ရှင်သည် နိုင်ငံခြားသားဖြစ်ပါက တရားမဝင်အလုပ်လုပ်ကိုင်ခြင်းအားပေးကူညီခြင်းသည် ပြည်နှင့်ဒဏ်ခတ်နိုင်သည့် အကြောင်းအရာဖြစ်သောကြောင့် အထူးသတိပြုရန်လိုအပ်သည်။

### 【အသစ်ထပ်မံပြဌာန်းလိုက်သည့် အပြစ်ဒဏ်များ】

- ① ကာလရှည်ကာလလတ်နေထိုင်သူ မမှန်ကန်သော အကြောင်းအရာများကို အကြောင်းကြားခြင်း၊ အကြောင်းကြားရန် ဝတ္တရားများကို ပျက်ကွက်ခြင်း၊ နေထိုင်ခွင့်ကတ်ပြားအား လက်ခံရယူခြင်း၊ ကိုင်ဆောင်ခြင်း၊ ပြသခြင်းစသည့် ဝတ္တရားများအား ပျက်ကွက်ဖောက်ဖျက်ခြင်း။
- ② နေထိုင်ခွင့်ကတ်ပြားအတုပြုလုပ်ခြင်း
- ③ လိမ်လည်ခြင်းနှင့်အခြားမမှန်ကန်သည့် နည်းလမ်းဖြင့် ပြည်ဝင်ခွင့်ရယူကာ ဝင်ရောက်လာသူ၊ နေထိုင်ခွင့် အမျိုးအစား ပြောင်းလဲခွင့် ရယူသူ၊ နေထိုင်ခွင့် သက်တမ်းတိုးခွင့် ရယူသူ၊ ရာသက်ပန်နေထိုင်ခွင့် ရယူသူ စသူများ

### ■ ကိုးကားရန်။ ။ တရားရေးရာဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးရုံး

“ဂျပန်နိုင်ငံတွင်နေထိုင်မည့် နိုင်ငံခြားသားများသို့ ၂၀၁၂ခုနှစ် ဇူလိုင်လ ၉ ရက် (တနင်္လာနေ့) မှစ၍ နေထိုင်မှုကြီးကြပ်ရေးစနစ်သစ် စတင်ပြီ”

([http://www.immi-moj.go.jp/newimmiact\\_1/pdf/NewResidencyManagementSystem-\(JA\).pdf](http://www.immi-moj.go.jp/newimmiact_1/pdf/NewResidencyManagementSystem-(JA).pdf))